

## ပြန်အမ်းငွေစနစ်နှင့် ပတ်သက်၍

ဝန်ထမ်းတစ်ဦးသည် ကုမ္ပဏီသို့ဝင်ရောက်ပြီး သုံးလအတွင်း ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ဖြင့် ကုမ္ပဏီမှ နုတ်ထွက် ပါက နုတ်ထွက်ချိန်ပေါ်မူတည်၍ အခကြေးငွေဖြင့် အလုပ်အကိုင် မိတ်ဆက်ပေးထားသည့် ကုမ္ပဏီမှ အောက်ပါဇယားအတိုင်း အလုပ်ခန့်ထားသော ကုမ္ပဏီထံသို့ အခကြေးငွေ ပြန်အမ်းပေးမည်ဖြစ်ပါသည်။

| အလုပ်ထွက်ချိန်            | ပြန်အမ်းမည့်အခကြေးငွေ |
|---------------------------|-----------------------|
| အလုပ်ဝင်ပြီး တစ်လမပြည့်မီ | 8 0 %                 |
| အလုပ်ဝင်ပြီး .၂လ မပြည့်မီ | 5 0 %                 |
| အလုပ်ဝင်ပြီး ၃လမပြည့်မီ   | 3 0 %                 |

သို့ရာတွင်၊ ဝန်ထမ်းသည် မိမိ၏အဆင်ပြေမှုကြောင့်မှလွဲ၍ အခြားအကြောင်းများ (မိမိအား ထိန်းချုပ်မှု ထက်ကျော်လွန်သောအကြောင်းပြချက်များ၊ ထုတ်ပယ်ခံရမှုများ၊ သို့မဟုတ် ဝန်ထမ်းသေဆုံးမှုများ အပါအဝင် ကုမ္ပဏီအခြေအနေများကြောင့် နုတ်ထွက်ခြင်းစသည်တို့)ကြောင့် နုတ်ထွက်ပါက အထက် ဖော်ပြပါ ပြန်အမ်းငွေသည် အကျုံးဝင်မည်မဟုတ်ပါ။ ထို့အပြင် အလုပ်ခန့်အပ်ခံရသူသည် အလုပ် ခန့်ထားသည့်ကုမ္ပဏီတွင် အလုပ်ခန့်အပ်သည့်နေ့မှတိုင်မီ ယာယီအလုပ်သမားပုံစံဖြင့် အလုပ်အတွေ့ အကြုံ ရှိခဲ့လျှင်လည်း အထက်ဖော်ပြပါ လစာပြန်အမ်းငွေသည် အကျုံးဝင်မည်မဟုတ်ပါ။

အထက်ဖော်ပြပါ အခကြေးငွေများတွင် အခွန် မပါဝင်ပါ။ အခွန်အတွက် သီးခြားကောက်ခံပါမည်။

လိုင်စင်အမှတ် 13-၂-309882 13-၂-309882

လုပ်ငန်းအမည်နှင့်လိပ်စာ VISHU Co., Ltd. VISHU Building 3F, 5-17-4 Toyo, Koto-ku, Tokyo